


Waiokop iutsun Jsupao


ဖေဖေကြီးငှက်ပစ်သွား





Jsüpaο langh ai iu-ao,
ahum pita thsuh.

ဖေဖေတောထဲသွားဖို့ကွယ်၊
နံနက်စောစော ထလိုက်တယ်။



Jsüpaο langh ai iu-e ta,
nokopthso nülo.

ဖေဖေတောထဲကို သွားဖို့ကွယ်
ဒူးလေးကို ယုလိက်တယ်။



Jsüpaο liuai nai likian nü ep.

ဖေဖေတောထဲရောက်တော့ကွယ်
တောကြက်တစ်ကောင် တွေ့လိုက်တယ်။




Jsüpaο üh nokoptso nü kop
naiuso likian nüta pep.

ဖေဖေ ဒူးလေးနဲ့ချိန်ပြီး ပစ်လိုက်တယ်။
တောကြက်လေးကို ထိသွားတယ်။



Jsüpaο hamkü khu kü
tsunlokü, nekong nai sailoh.

ဖေဖေအပြေးသွားကာရယ်
တောကြက်လေးကို ကောက်ထည့်တယ်။



Jsüpaο likian kan kü yaji.

တောကြက်လေးကို ယူပြီးတော့၊
ဖေဖေ အိမ်ကိုပြန်တာပေါ့။




Jünyiuüh likian nyeik nü thing.

မေမေကတော့ တောကြက်ဟင်းကို ချက်တာပေါ့။



Tsammong hoi nü kamsan kü,
monglinge kü hehshiuko.

မိသားစုအားလုံး ဝိုင်းလို့ကွယ်၊
ပျော်ပျော်ပါးပါး စားကြတယ်။





ခယမ်ညူငန် (နာဂ) စာပေနှင့် ယဉ်ကျေးမှုကော်မတီမှ ရေးသားပြုစုသည်။

